

68
Waseng
557



Wash

right

1
• ၁။ ဤကဏ္ဍ၌ ပဏ္ဍိတဘွဲ့ရရှိသူများ၏ နာမည်များကို စာတမ်းတင်ပြီး
နောက်တွင် ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန် ဝန်ခံကြောင်း
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်

အောက်ပါ အမည်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်

2
• ၂။ ဤကဏ္ဍ၌ ပဏ္ဍိတဘွဲ့ရရှိသူများ၏ နာမည်များကို စာတမ်းတင်ပြီး
နောက်တွင် ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန် ဝန်ခံကြောင်း
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်

ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်
ဆိုသည့် ပြောဆိုချက်များကို ဝန်ထမ်းအဖြစ် အလုပ်ထမ်းဆောင်ရန်

8

ပဏ္ဍိတဘွဲ့အောင်မြင်သူတို့၏အကျိုးအမြတ်ကို
အကျိုးအမြတ်ပေးရန်အတွက်အကျိုးအမြတ်
ပေးရန်အတွက်အကျိုးအမြတ်ပေးရန်အတွက်

ပဏ္ဍိတဘွဲ့အောင်မြင်သူတို့၏အကျိုးအမြတ်ကို
အကျိုးအမြတ်ပေးရန်အတွက်အကျိုးအမြတ်
ပေးရန်အတွက်အကျိုးအမြတ်ပေးရန်အတွက်

10

အကျိုးအမြတ်ပေးရန်အတွက်အကျိုးအမြတ်
ပေးရန်အတွက်အကျိုးအမြတ်ပေးရန်အတွက်
အကျိုးအမြတ်ပေးရန်အတွက်အကျိုးအမြတ်

အကျိုးအမြတ်ပေးရန်အတွက်အကျိုးအမြတ်
ပေးရန်အတွက်အကျိုးအမြတ်ပေးရန်အတွက်
အကျိုးအမြတ်ပေးရန်အတွက်အကျိုးအမြတ်

13
• ...
• ...

...
...
...

14
• ...
• ...

...
...
...

၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀

၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀

၅၁
၅၂
၅၃
၅၄
၅၅
၅၆
၅၇
၅၈
၅၉
၆၀
၆၁
၆၂
၆၃
၆၄
၆၅
၆၆
၆၇
၆၈
၆၉
၇၀

၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂
၈၃
၈၄
၈၅
၈၆
၈၇
၈၈
၈၉
၉၀

၁၅
 ၂၁
 ၁၇
 ၁၈
 ၁၉
 ၂၀

၂၁
 ၂၂
 ၂၃
 ၂၄
 ၂၅
 ၂၆
 ၂၇

2133

၁၅
 ၁၆
 ၁၇
 ၁၈
 ၁၉
 ၂၀

၂၁
 ၂၂
 ၂၃
 ၂၄
 ၂၅
 ၂၆
 ၂၇

၁၅

ကလေးပျိုကလေးပျို...
၁၆
၁၇

၁၆

ပျိုကလေးပျိုကလေးပျို...
၁၇
၁၈

၁၆

ပျိုကလေးပျိုကလေးပျို...
၁၇
၁၈

၁၇

ပျိုကလေးပျိုကလေးပျို...
၁၈
၁၉

33

၅၅၇၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅
 ၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅
 ၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉
 ၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

၁၀၀၀၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃
 ၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆
 ၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉
 ၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄

34

၁၀၀၀၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃
 ၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆
 ၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉
 ၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄

၁၀၀၀၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃
 ၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆
 ၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉
 ၁၀၀၁၀၀၂၁၀၀၃၁၀၀၄၁၀၀၅၁၀၀၆၁၀၀၇၁၀၀၈၁၀၀၉၁၀၀၁၀၀၂၁၀၀၃၁၀၀၄

37
•
•
•

•
•
•

38
•
•
•

•
•
•

၅၅ နိ ဗျာပေယျာနာဂါပုဗိဒုဗျန္တိသုပဏာပာဏန္တိခိခိဂါပာဏိန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
• နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
၆၆ နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ

နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
• နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ

ဗျာပေယျာနာဂါပုဗိဒုဗျန္တိသုပဏာပာဏန္တိခိခိဂါပာဏိန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
• နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
၆၆ နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ

နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
• နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ
နာဓိဂါပာနာနာဓိဂါအာနန္တိဗ္ဗုဗုဒ္ဓေသေပါလိဒ

47

စီရင်စာအုပ်တို့ပါဆရာတို့၏ရိုသေချာစွာပြောဆိုရာ၌
အဘယ်အရာမျှပင်စီရင်စာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော

47

အဘယ်အရာမျှပင်စီရင်စာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော

48

အဘယ်အရာမျှပင်စီရင်စာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော

အဘယ်အရာမျှပင်စီရင်စာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော
စာအုပ်တို့၌ပါရှိသောစာအုပ်တို့၌ပါရှိသော

၅၅
၆၆
၆၅
၆၆

၆၆
၆၅
၆၆
၆၅
၆၆
၆၅
၆၆

၆၆
၆၅
၆၆
၆၅
၆၆
၆၅
၆၆

၆၅
၆၆
၆၅
၆၆
၆၅
၆၆
၆၅

၁၅

သိတၢ်အဃိယံၤ ဟံၤ နီၤ သိတၢ်အဃိယံၤ ဟံၤ
မာ်မာ်တၢ် နီၤ နီၤ သိတၢ်အဃိယံၤ ဟံၤ
ပုၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ

၁၆

ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ
ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ
ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ

ပုၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ
ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ
ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ

ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ
ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ
ဟံၤ အဃိယံၤ ဟံၤ သိတၢ်အဃိယံၤ ဟံၤ

၅၀

ကတိကဝါထံ ခံဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ဟူ၍ မူပုဒ်ပါ ဟူ၍ မူပုဒ်ပါ ဟူ၍ မူပုဒ်ပါ ဟူ၍ မူပုဒ်ပါ

၅၂

ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ်

သံဃာရဟန်း ခံဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ်

ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ်

၅၁

ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ်

ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ် ကာဉ်ဗျာဒိတ်

၆၅ ဟူသောစာတို့ကို ရှေးဟောင်းသုတေသနပြုရန် အလေးထားစွာ သိရှိရမည်။
• မြန်မာနိုင်ငံတော်၏ နယ်နိမိတ်အခြေအနေအထားကို သိရှိရန် အလေးထားစွာ
သိရှိရမည်။

ရှေးဟောင်းသုတေသနပြုရန် အလေးထားစွာ သိရှိရမည်။
• မြန်မာနိုင်ငံတော်၏ နယ်နိမိတ်အခြေအနေအထားကို သိရှိရန် အလေးထားစွာ
သိရှိရမည်။

၆၆ ဟူသောစာတို့ကို ရှေးဟောင်းသုတေသနပြုရန် အလေးထားစွာ သိရှိရမည်။
• မြန်မာနိုင်ငံတော်၏ နယ်နိမိတ်အခြေအနေအထားကို သိရှိရန် အလေးထားစွာ
သိရှိရမည်။

ရှေးဟောင်းသုတေသနပြုရန် အလေးထားစွာ သိရှိရမည်။
• မြန်မာနိုင်ငံတော်၏ နယ်နိမိတ်အခြေအနေအထားကို သိရှိရန် အလေးထားစွာ
သိရှိရမည်။

၇၇၈ ဘိဗ္ဗုဆရာတို့မှာ ဘုရားရှင်၏ ဓမ္မပြောဆိုခြင်းတို့ကို အတိုင်း
တတ်မူ၍ မှတ်တမ်းတင်တော်မူ၍ အာနိန္ဒာ၏ မြတ်နိုးစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်

မိမိတို့ကို ပညာတော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်

၇၇၉ အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်

အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်
အာဇာနည်တော်ကို ပြုစုတော်မူ၍ အာနိန္ဒာ၏ သနားစိတ်ကို ပြည့်စုံအောင်

၇၆

မဟုတ်သော အိမ်ထောင်ရေး စာတမ်းများကို ရုပ်စုံ ပြင်ဆင် ရေးသား ထားပြီး
အောက်ပါ အတိုင်း ဖော်ပြ ပြန်လှည့် အသုံးပြု ပြုစု ပြင်ဆင် ထားပြီး ဖော်ပြ
ထားပြီး ပြန်လှည့် အသုံးပြု ပြုစု ပြင်ဆင် ထားပြီး ဖော်ပြ ထားပြီး ဖော်ပြ

ပျက်စီးခြင်း၊ ပြိုစီးခြင်း၊ မတော်တရား ဖွဲ့စည်း ပြင်ဆင်မှုများ၊ အစားအစာ နှစ်စဉ်
တစ်ဆင့် ပြင်ဆင်မှုများ ဖြစ်ပေါ်နေခြင်း၊ အခြားဘက်မှ အကျိုးသက်ရောက်မှု
များ ဖြစ်ပေါ်နေခြင်း၊ အခြားဘက်မှ အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်နေခြင်း

#၅၀

16

အိမ်ထောင်ရေး စာတမ်းများကို ရုပ်စုံ ပြင်ဆင် ရေးသား ထားပြီး
အောက်ပါ အတိုင်း ဖော်ပြ ပြန်လှည့် အသုံးပြု ပြုစု ပြင်ဆင် ထားပြီး ဖော်ပြ
ထားပြီး ပြန်လှည့် အသုံးပြု ပြုစု ပြင်ဆင် ထားပြီး ဖော်ပြ ထားပြီး ဖော်ပြ

အကျိုးပေးမှုများ ပြင်ဆင်မှုများ၊ အစားအစာ နှစ်စဉ် တစ်ဆင့် ပြင်ဆင်မှုများ
ဖြစ်ပေါ်နေခြင်း၊ အခြားဘက်မှ အကျိုးသက်ရောက်မှု များ ဖြစ်ပေါ်နေခြင်း
အကျိုးပေးမှုများ ပြင်ဆင်မှုများ၊ အစားအစာ နှစ်စဉ် တစ်ဆင့် ပြင်ဆင်မှုများ

77

Handwritten Burmese script on a palm leaf strip, consisting of approximately 12 lines of text.

Handwritten Burmese script on a palm leaf strip, consisting of approximately 12 lines of text.

78

Handwritten Burmese script on a palm leaf strip, consisting of approximately 12 lines of text.

Handwritten Burmese script on a palm leaf strip, consisting of approximately 12 lines of text.

၇၉ နိဗ္ဗာန်အရာရှိတို့အား လေးစားပြုစုရန်နှင့် နိဗ္ဗာန်စင်တော်ကို အားပေးစေရန်အတွက် အရည်အသွေးပြည့်စုံစွာ စေတနာထုတ်ဖန် စီစဉ်ပေးပါရန် အပ်နှံထားပါသည်။

၇၉

နိဗ္ဗာန်စင်တော်ကို အားပေးစေရန်အတွက် အရည်အသွေးပြည့်စုံစွာ စေတနာထုတ်ဖန် စီစဉ်ပေးပါရန် အပ်နှံထားပါသည်။

၈၀ နိဗ္ဗာန်စင်တော်ကို အားပေးစေရန်အတွက် အရည်အသွေးပြည့်စုံစွာ စေတနာထုတ်ဖန် စီစဉ်ပေးပါရန် အပ်နှံထားပါသည်။

၈၀

နိဗ္ဗာန်စင်တော်ကို အားပေးစေရန်အတွက် အရည်အသွေးပြည့်စုံစွာ စေတနာထုတ်ဖန် စီစဉ်ပေးပါရန် အပ်နှံထားပါသည်။

3.0

Handwritten Burmese script on a palm leaf, starting with '၁၅၅၅ နှစ်ကံ...' and ending with '...၅၅၅၅'.

81

Handwritten Burmese script on a palm leaf, starting with '၁၅၅၅ နှစ်ကံ...' and ending with '...၅၅၅၅'.

82

Handwritten Burmese script on a palm leaf, starting with '၁၅၅၅ နှစ်ကံ...' and ending with '...၅၅၅၅'.

Handwritten Burmese script on a palm leaf, starting with '၁၅၅၅ နှစ်ကံ...' and ending with '...၅၅၅၅'.

၃၀၆
ပထမအပိုင်း
ပထမအပိုင်း
ပထမအပိုင်း

ပထမအပိုင်း
ပထမအပိုင်း
ပထမအပိုင်း

၃၀၇
ပထမအပိုင်း
ပထမအပိုင်း
ပထမအပိုင်း

ပထမအပိုင်း
ပထမအပိုင်း
ပထမအပိုင်း

Handwritten Burmese script on the left strip of the top row.

Handwritten Burmese script on the right strip of the top row.

Handwritten Burmese script on the left strip of the bottom row.

Handwritten Burmese script on the right strip of the bottom row.

၃၂

၅၅၄ ဘာသာဝန်တို့၏ အကျိုးအမြတ်ကို အကျဉ်းချုပ်ဖော်ပြရန် အတွက် ဤစာတမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။
၅၅၅ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၅၆ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။

၅၅

၅၅၇ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၅၈ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၅၉ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။

၅၆

၅၆၀ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၆၁ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၆၂ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။

၅၆၃ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၆၄ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။
၅၆၅ ဤစာတမ်းသည် အကျဉ်းချုပ်ဖော်ပြရန် အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။

၅၀ ပါး...
၁၀၁

...
...

၅၀ ...
၁၀၁

...
...

၉၅၁
•
၁၀၅
၁၀၆

၁၀၅
၁၀၆

၁၀၅
၁၀၆

၁၀၅
၁၀၆

၁၀၅
၁၀၆

၁၀၅
•
၁၀၆

၁၀၅
၁၀၆

၁၀၅
၁၀၆

၁၀၅
၁၀၆

၈၅
 ၁၀၇
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ

ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ

၈၆
 ၁၀၈
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ

ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ
 ကာလပျဉ်းစိတ်ကတယျာဝတယဒ္ဒါယာသိဒ္ဓါသုတ္တံ

၅၅၅
●
|||

သိက္ခာရသမုတိသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ

သိက္ခာရသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ

|||

●
|||

သိက္ခာရသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ

●
●

သိက္ခာရသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ
သမုတိသမုတိသမုတိသမုတိ

၄၀

သန္တရီပျံအိပ်သင်္ကန်း၍ သြဂုဗသန္တာ သိဂါ၇အရတ္တသုတိတပသနာ၇အာပုဗ္ဗသိဂါပျံအိပ်
သုက္ကမိကသံကောတကသိန္တုတဂါလကသိကပပု၇ကံသိဂါတ၇အရတ္တသုသန္တရီပျံဂါပတကသသိ
ဂါတပိ၇ဟူ၍အိပ်သောသ္မာသိအာတပံ၇အိဇာတု၇အပုဗ္ဗသိအိဇာသိတဂါတ

၇၇

ဘာပ၇အဘာသ္မိပ၇အဘာသိကကောသပုဗ္ဗသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ
ဂါတကသပုဗ္ဗသိတပျံ၇ဘာသိသိသမ္ပတိ၇ဘာသေသုဘာသ္မိပုဗ္ဗသိပုဗ္ဗသိပုဗ္ဗသိပုဗ္ဗသိ
ပျံသိ၇ဟူ၍အရတ္တသိဂါသိကသိသ္မာသိသ္မာသိသ္မာသိသ္မာသိသ္မာသိသ္မာသိသ္မာသိသ္မာသိသ္မာသိ

၇၇

အာပုဗ္ဗသိဂါပျံအိပ်သင်္ကန်း၇သေသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ
၇သ္မာသိဂါပျံအိပ်သင်္ကန်း၇သေသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ
ဘာပ၇အဘာသ္မိပ၇အဘာသိကကောသပုဗ္ဗသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ

သ္မာသိဂါပျံအိပ်သင်္ကန်း၇သေသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ
ဘာပ၇အဘာသ္မိပ၇အဘာသိကကောသပုဗ္ဗသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ
ဘာပ၇အဘာသ္မိပ၇အဘာသိကကောသပုဗ္ဗသိဂါပျံအရတ္တသုသိဂါပျံအိပ်သင်္ကန်း၇သေသိ

၄၅

လိယုဗ္ဗရုပာဝီဒိလိဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ

171

ဗ္ဗာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ

172

ဗ္ဗာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ

ဗ္ဗာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ
ဗျာဗိဗ္ဗိယာဗ္ဗိဗ္ဗာပိယာဖိဗ္ဗိယာဗ္ဗာ

၄၅

ကလေးတို့သည် နေ့စဉ် နေထိုင်ရာတွင် အစားအသောက်များကို စိတ်ချစွာ စားသုံးရမည်။ အထူးသဖြင့် နေရာအပူအအေးကို သတိပြုစွာ ရှောင်ကြဉ်ရမည်။

၁၅၁

အားလုံးကလေးများသည် နေ့စဉ် နေထိုင်ရာတွင် အစားအသောက်များကို စိတ်ချစွာ စားသုံးရမည်။ အထူးသဖြင့် နေရာအပူအအေးကို သတိပြုစွာ ရှောင်ကြဉ်ရမည်။

ကလေးတို့သည် နေ့စဉ် နေထိုင်ရာတွင် အစားအသောက်များကို စိတ်ချစွာ စားသုံးရမည်။ အထူးသဖြင့် နေရာအပူအအေးကို သတိပြုစွာ ရှောင်ကြဉ်ရမည်။

၁၅၂

အားလုံးကလေးများသည် နေ့စဉ် နေထိုင်ရာတွင် အစားအသောက်များကို စိတ်ချစွာ စားသုံးရမည်။ အထူးသဖြင့် နေရာအပူအအေးကို သတိပြုစွာ ရှောင်ကြဉ်ရမည်။

၄၀

ကလေးပညာဆိုင်ရာအတွက်...
ပညာပေးဆိုင်ရာ...
အခြေခံအုတ်မြစ်...

၁၅၇

ပညာပေးဆိုင်ရာ...
အခြေခံအုတ်မြစ်...
အခြေခံအုတ်မြစ်...

၁၅၈

အခြေခံအုတ်မြစ်...
အခြေခံအုတ်မြစ်...
အခြေခံအုတ်မြစ်...

အခြေခံအုတ်မြစ်...
အခြေခံအုတ်မြစ်...
အခြေခံအုတ်မြစ်...

143

Handwritten Burmese script on the left side of the top strip, including a small circular mark.

Handwritten Burmese script on the right side of the top strip.

144

Handwritten Burmese script on the left side of the bottom strip, including a small circular mark.

Handwritten Burmese script on the right side of the bottom strip, including a small circular mark.

သိက္ခာပေတိပဏ္ဍိတဉာဏ်တို့၏အကျဉ်းချုပ်ကို
 ရေးသားတင်ပြရာတွင် မိမိတို့၏အကျိုးကို
 ဝန်ခံရန်အတွက် ရတနာတော်တို့ကို
 ရေးသားတင်ပြရာတွင် မိမိတို့၏အကျိုးကို
 ဝန်ခံရန်အတွက် ရတနာတော်တို့ကို

ပါဠိကျမ်းများကို ရေးသားတင်ပြရာတွင်
 မိမိတို့၏အကျိုးကို ဝန်ခံရန်အတွက်
 ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်
 မိမိတို့၏အကျိုးကို ဝန်ခံရန်အတွက်
 ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်

ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်
 မိမိတို့၏အကျိုးကို ဝန်ခံရန်အတွက်
 ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်
 မိမိတို့၏အကျိုးကို ဝန်ခံရန်အတွက်
 ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်

ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်
 မိမိတို့၏အကျိုးကို ဝန်ခံရန်အတွက်
 ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်
 မိမိတို့၏အကျိုးကို ဝန်ခံရန်အတွက်
 ရတနာတော်တို့ကို ရေးသားတင်ပြရာတွင်

155

Handwritten Burmese script on the left side of the top strip.

Handwritten Burmese script on the right side of the top strip.

156

Handwritten Burmese script on the left side of the bottom strip.

Handwritten Burmese script on the right side of the bottom strip.

157
158

Handwritten Burmese script on the top-left strip, consisting of three lines of text.

Handwritten Burmese script on the top-right strip, consisting of three lines of text.

158

Handwritten Burmese script on the bottom-left strip, consisting of three lines of text.

Handwritten Burmese script on the bottom-right strip, consisting of three lines of text.

159

...
...
...

159

...
...
...

...
...
...

160

...
...
...

...
...
...

163
 ၅၀၅
 ဘုရားရှင်တို့၏အားဖြင့်
 သာသနာတော်ကိုထူထောင်
 ပြီးစီးခဲ့ပါသည်။

ဘုရားရှင်တို့၏အားဖြင့်
 သာသနာတော်ကိုထူထောင်
 ပြီးစီးခဲ့ပါသည်။

164
 ၅၀၆
 ဘုရားရှင်တို့၏အားဖြင့်
 သာသနာတော်ကိုထူထောင်
 ပြီးစီးခဲ့ပါသည်။

ဘုရားရှင်တို့၏အားဖြင့်
 သာသနာတော်ကိုထူထောင်
 ပြီးစီးခဲ့ပါသည်။

165

Handwritten Burmese script on the left side of the top strip.

Handwritten Burmese script on the right side of the top strip.

166

Handwritten Burmese script on the left side of the bottom strip.

Handwritten Burmese script on the right side of the bottom strip.

Handwritten Burmese script on the left side of the palm leaf, consisting of two lines of text.

167

Handwritten Burmese script on the right side of the palm leaf, consisting of two lines of text.

55 =
Burmese
89